

ဂုဏ်တော နှ၊ <gon tei za> [巴] 声望，声誉，威望  
 ဂုဏ်တက် က၊ <gon tet> 声誉高：～ ချ်နေသောကျောင်း 声望高的学校 / မိမိတိုင်းပြည်အတွက် ~ စေခြင်း 为祖国争光  
 ဂုဏ်တင် က၊ <gon tin> 赞扬，赞许，赞赏၊ သူ၏စာကြိုးစားပုံကိုကျွန်တော်တို့ကျီးကျူး ~ သည်။ 我们赞赏他的刻苦学习精神。  
 ဂုဏ်ထူး နှ၊ <gon du> ①杰出的才能 ②优等的成绩(缅甸中学缅甸语成绩在75分以上，数理化课程有一门课程在85分以上者)၊ စာမေးပွဲကိုသုံးဘာသာ ~ နှင့်အောင်သည်။ 以三门都获得优等成绩通过考试。  
 ဂုဏ်ထူးဆောင် နှ၊ <gon du: zaun> 名誉的，荣誉的：～ နာယက 名誉主席 / ~ ပါမောက္ခ 名誉教授 / ~ လက်မှတ် 奖状  
 ဂုဏ်ထူးတန်း နှ၊ <gon du: dan> 优等生专修班(缅甸大学二年级结束时，成绩好的学生可升入该班，比一般班级多学一年)  
 ဂုဏ်ထူးဝိသေသ နှ၊ <gon du: wi' thei tha> 奇才，杰出的才能，特点，特征： မြန်မာစာ၏ ~ 缅甸语的特性。  
 ဂုဏ်ဒြပ် နှ၊ <gon d-rat/gon d-yat> [巴] 质量，性能，声望： ~ ထွက်သည်။ 著名。  
 ဂုဏ်ပကာသန နှ၊ <gon p-ka th-na> 虚荣，(对自己水平、能力等的) 炫耀： ~ ကိုလိုက်စားယင်မကောင်းဘူး။ 追求虚荣是不好的。  
 ဂုဏ်ပုဒ် နှ၊ <gon bout> ①光荣 ②赞美的言辞  
 ဂုဏ်ပြ က၊ <gon pya> 炫耀，显示： ~ စကား 炫耀的话 / သူ့လိုပြောတာဟာ ~ တာဖြစ်မှာပဲ။ 他这么说一定是在显示自己。  
 ဂုဏ်ပြု က၊ <gon pyu> 给予……荣誉，祝贺，嘉奖၊ ဥစာစားပွဲဖြင့် ~ သည်။ 设晚宴招待。 / ~ ကြိုဆိုသည်။ 迎接。 / သူ့အတွက်အရက်ခွက်မြှောက်၍ ~ ခဲ့၏။ 举杯为他祝贺。 / အစိုးရကသူ့ကိုပြုအလုပ်သမားဘွဲ့နဲ့ ~ လိုက်တယ်။ 政府授予他劳动模范称号。 / ~ ဧည့်ခံကျွေးမွေးသည်။ 设宴款待。 / ~ တပ်ဖွဲ့ (迎接外宾用) 仪仗队 / ~ ပွဲ 欢迎会，庆贺会 / ~ လွှာ 贺信 / ~ အမြောက် 礼炮  
 ဂုဏ်ပြိုင် က၊ <gon pyain> 竞争，比(资格、地位等)  
 ဂုဏ်ဖော် က၊ <gon phaw> 炫耀，夸耀၊ ကိုယ့်ကိုယ်ကိုဂုဏ်ဖော်ပါနဲ့။ 别炫耀自己。  
 ဂုဏ်မဲ့ နှ၊ <gon me> ①不体面的 ②【化】中性的(也有将中性译成 ကြားနေ 者)၊ ~ ဆား 中性盐 / ~ အောက်ဆိုင် 中性氧化物  
 ဂုဏ်မောက် က၊ <gon maut> 骄傲，傲慢，自大၊ ငွေ ~ သည်။ 仗着自己有钱而目空一切。 / ပညာ ~ သည်။ 以为自己学问而骄傲自满。  
 ဂုဏ်မာန် နှ၊ <gon man> 自尊心，自豪，傲慢，骄傲

ဂုဏ်မြောက် က၊ <gon myaut> [具有……特色，完美： ~ လက်ရာ 杰作 / ဤကဗျာများသည် ~ လှသည်။ 这些诗歌是很出色的。  
 ဂုဏ်ယူ က၊ <gon yu> 感到荣幸，感到自豪၊ ဒီအစည်းအဝေးကိုတက်ရောက်ခွင့်ရရှိတဲ့အတွက် ~ မိပါတယ်။ 有机会参加这次会议感到荣幸。  
 ဂုဏ်ရောက် က၊ <gon yaut> ①体面，尊贵，贵重၊ ဝိန်းကျောက်ပတ္တမြားဆိုတာတော့ထဲနေ၍ဂုဏ်ရောက်။ 钻石珍宝在山中是显不出其贵重的。 ②自负၊ သူ့ငွေးသားက ~ လိုက်သမ္မလွန်ရော။ 有钱人的儿子自负得很。  
 ဂုဏ်ရောင် နှ၊ <gon yaun> 光辉，光彩၊ တိုင်းပြည် ~ ကိုထွန်းပြောင်စေသည်။ 为祖国争光。  
 ဂုဏ်ရည် နှ၊ <gon yi> 特性，荣誉，尊严，体面： ~ တန်သည်။ 体面。 / ~ နိမ့်သည်။ 地位低贱，有失体面。 / ~ ဖြစ်လာ 性状动词 / ~ သွေးသည်။ 炫耀，吹嘘。  
 ဂုဏ်ရှိ က၊ <gon shi> 光荣，体面၊ အလုပ်လုပ်မှ ~ သည်။ 只有劳动(工作)才光荣。  
 ဂုဏ်ရှိန် နှ၊ <gon shein> 威望，声望： ~ မြင့်တဲ့လူ 声望高的人  
 ဂုဏ်ရှိန်ဂုဏ်ဝါ နှ၊ <gon shein gon wa> =ဂုဏ်ရှိန်  
 ဂုဏ်ရွှေ နှ၊ <gon shwei> 一种上等金子  
 ဂုဏ်လုပ် က၊ <gon lout> 吹嘘，夸耀၊ နိုင်ငံခြားတခေါက်လောက်သွားရတာကို ~ နေတယ်။ 把去一趟外国也拿来吹嘘一番。  
 ဂုဏ်ဝါ နှ၊ <gon wa> 威望，声望  
 ဂုဏ်ဝင် က၊ <gon win> 炫耀၊ မိမိစစ်အင်အားနှင့် ~ ကြ၏။ 凭自己的军事力量炫耀自己。  
 ဂုဏ်သကတ် နှ၊ <gon th-kat> [巴] 本人的才能、声望和财产  
 ဂုဏ်သတင်း နှ၊ <gon dh-din> 声誉，名声၊ ဤစက်၏ ~ ကားကမ္ဘာပေါ်တွင်ကျော်ကြားသွားလေသည်။ 这机器誉满全球。 / ~ မွှေးသည်။ 闻名，名声好  
 ဂုဏ်သရေ နှ၊ <gon th-yei> 声誉，荣誉，尊严၊ က ~ ရှိညွှန်သည်။ တော် 贵宾  
 ဂုဏ်သိက္ခာ နှ၊ <gon theit kha> 威望，威信，品德၊ သူ၏ ~ သည်ယခင်ကထက်ပင်ပို၍ကြီးမားလာလေသည်။ 他的声望比以前更高了。  
 ဂုဏ်သတ္တိ နှ၊ <gon that ti> 性质，特性，性能，含义၊ စက်၏ ~ 机器的性能 / ဤအရာဝတ္ထု၏ ~ သည်ပြောင်းလဲတတ်၏။ 这种物质的特性是不稳定的。  
 ဂုဏ်သိန် နှ၊ <gon thein> =ဂုဏ်သရေ  
 ဂုဏ်ဟိတ် နှ၊ <gon heit> 声望，声誉  
 ဂုဏ်အသရေ နှ၊ <gon a-th-yei> =ဂုဏ်သရေ  
 ဂုဏ်အင် နှ၊ <gon in> 品质，品性，水平，能力၊ ~ ကျေးဇူးနှင့်ပြည့်စုံသောသူ 品质高尚的人